

**ဓမ္မခန္ဓာ (၃၀) “ရောမ” (အလ် ရှမ်း)**  
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၈၄။ သုတ်အသနာ- ၆၀ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁-

၁။ ☆၂၁	الم	အလက်ဖါ၊ လမ်၊ မင်☆
၂။	غَلَبَتِ الرُّومُ	ရောမ အနိုင်ယူခံရလတ္တံ့။ <sup>၁၁၂</sup>
၃။	فِي أَدْنَى الْأَرْضِ وَهُمْ مِّنْ بَعْدِ غَلَبِهِمْ سَيَغْلِبُونَ	သူတို့၏ အနိုင်ရပြီးနောက်မှ အနီးအနား တိုင်းပြည်များမှ အနိုင်ပြန်ယူကြမည်မှာ-
၄။	فِي بضعِ سنينَ اللهُ الأَمْرُ مِن قَبْلُ وَمِن بَعْدُ وَيَوْمَئِذٍ يَفْرَحُ الْمُؤْمِنُونَ	နှစ် ကူးသန်းစဉ်အတွင်း ဖြစ်၏။ ရှေ့ဖြစ် နောက်ဖြစ်များသည် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ပင် ဖြစ်၏။ ထိုနေ့တွင် ယုံကြည်သူများသည် ဝမ်းမြောက်ရမည်သာတည်း။
၅။ ☆၂၇၀	بِنَصْرِ اللَّهِ يَنْصُرُ مَنْ يَشَاءُ وَهُوَ الْعَزِيزُ الرَّحِيمُ	ပရမတ်ဘုရားရှင်၏ ကူညီမှု၊ အရှင်သည် စံချိန်ပြည့်မှီသူအား* ကူညီတော်မူ၏။ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၆။	وَعَدَ اللَّهُ لَا يَخْلِفُ اللَّهُ وَعَدَهُ وَلَكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ	ပရမတ်ဘုရားရှင်၏ ကတိတော်၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပျော်ပျက်စေခြင်း မရှိချေ။ သို့ရာတွင် လူသားအများစုသည် သိကြသည် မဟုတ်ချေ။
၇။	يَعْلَمُونَ ظَاهِرًا مِّنَ الْحَيَاةِ الدُّنْيَا وَهُمْ عَنِ الْآخِرَةِ هُمْ غَافِلُونَ	သူတို့သည် အပေါ်ယံက လောကီသက်တမ်းကိုသာ သိကြ၏။ သို့သော် သူတို့သည် လောကုတ္တရာအား မေ့လျော့နေကြ၏။

(၈၁၂) ဤသည် ပရမတ်ဘုရားရှင်က အနာဂါတ်တွင် ဖြစ်မည်ကို ကြိုတင်၍ အသိပေးခြင်း ဖြစ်၏။ ဤကုရ်အာန်အား စတင်ပြဋ္ဌာန်းစဉ်က ရောမ အင်ပါယာသည် ဘုန်းမီးနေလ ထွန်းတောက်နေချိန် ဖြစ်ပြီး ထိုအင်ပါယာကြီး ကျဆုံးရမည်ဟု မည်သူကမှ မတွေးရ၊ မပြောရခဲ့ချေ။ သို့သော် ပရမတ်ဘုရားရှင်သည် ကုန်စင်သိနေသော အရှင်ဖြစ်၍ ရောမတို့ ကျဆုံးရမည်ကို ကြိုတင်ကာ အတိအကျ ပြောခဲ့ပေသည်။ နှစ်များ မကြာလိုက်ချေ။ ရောမအင်ပါယာ ဆိုသည်မှာ ပြိုကွဲ ပျက်စီးသွားရလေပြီ။ ထိုသို့ ရောမပြိုကွဲသွားပြီ ဖြစ်၍- ဤသုတ်တော်သည် ကျမ်းတော်တွင် မလိုအပ်တော့ချေ ဟု ပြောဆို၍ မရပေ။ ရောမ၏ အင်ပါယာမှာ ပြိုကွဲသွားပြီး ဖြစ်၏။ သို့သော် ယခုအခါ ရောမတို့၏ ဒဿန ဖြစ်သော ဖခင်မရှိဘဲ အပျိုစင်မှ ကလေးမွေးနိုင်သည်ဟူသော ယုတ္တိမဲ့ အယူအဆများ၊ သာသနာပိုင်ဝါဒ ဘုန်းကြီးဝါဒများမှာ ကမ္ဘာတစ်ဝှမ်း ကယက်ရိုက်လာပြန်ပေသည်။ သို့သော် ထိုဒဿန အင်ပါယာသည်လည်း နှစ်များ မကြာမှီ ပြိုကွဲပျက်စီးရမည်ပင်- ကျမ်းတော်၏ နိယာမသည် မည့်သည့်အခါတွင်မှ မမှားယွင်းချေ။

၈။	<p>أَوَلَمْ يَتَفَكَّرُوا فِي أَنفُسِهِمْ مَا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُّسَمًّى وَإِنَّ كَثِيرًا مِّنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ ﴿٨﴾</p> <p>သူတို့သည် သူတို့၏ စရိုက်အတွင်းသို့ စဉ်းစားသုံးသပ်ခြင်း မရှိချေ။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေ၊ ထိုနှစ်ခုကြားရှိ အရာများကို မှန်ကန်ညီညွတ်စွာဖြင့်၊ သတ်မှတ်ကာလ အချိန်ဖြင့်သာ ဖြစ်တည်စေ၏။ သို့သော် ကံကြမ္မာရှင်အား ဖူးတွေ့ရမည်ကို လူသားမှ များစွာတို့မှာ ဖုံးကွယ်သူများ ဖြစ်ကြ၏။</p>
၉။	<p>أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ كَانُوا أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا الْأَرْضَ وَعَمَرُوهَا أَكْثَرَ مِمَّا عَمَرُوهَا وَجَاءَتْهُمْ رُسُلُهُم بِالْبَيِّنَاتِ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ ﴿٩﴾</p> <p>သူတို့၏ ရှေ့အလျင် ဖြစ်သူများမှာ နိဂုံး မည်သို့ ချုပ်ရသည်ကို ကမ္ဘာလှည့် သွားလာ၍ မကြည့်ကြသလော၊ ၎င်းတို့မှ အစွမ်းသတ္တိ ပိုမို အားကောင်းသူများ၊ ပိုမို၍ မြေကမ္ဘာအား တူးဖော်လျက် ထို၌ ဘဝသံသရာလည်ခဲ့ကြ၏။ ဘဝသံသရာပေါင်းများစွာ လည်နိုင်ခဲ့၏။ ၎င်းတို့ထံသို့ သူတို့အတွက် ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့ပြီ။ ပရမတ်ဘုရားရှင်သည် ၎င်းတို့အား အဝိဇ္ဇာသင့်စေခဲ့သည် မဟုတ်၊ ၎င်းတို့၏ စရိုက်ကိုသာ ၎င်းတို့ မိုက်ကြေးခွဲလေ့ရှိ၏။</p>
၁၀။	<p>ثُمَّ كَانَ عَاقِبَةُ الَّذِينَ أُسَاءُوا السُّوْأَىٰ أَن كَذَّبُوا بِآيَاتِ اللَّهِ وَكَانُوا بِهَا يَسْتَهْزِئُونَ ﴿١٠﴾</p> <p>ထို့နောက် အကုသိုလ်ပြုသော သူအတွက် အကုသိုလ် နိဂုံးသာ ရှိ၏။ ယင်းမှာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ငြင်းဆန်သောကြောင့် ဖြစ်၏။ သူတို့သည် လျှောင့်ပြောင်လေ့ရှိခဲ့ကြ၏။</p>
၁၁။	<p>اللَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ ثُمَّ إِلَيْهِ تُرْجَعُونَ ﴿١١﴾</p> <p>ပရမတ်ဘုရားရှင်သည် ဖြစ်တည်ခြင်းကို စတင်၏။ တဖန် ဆက်ဖြစ်နေစေ၏။ တဖန် အရှင်ထံသို့သာ လှည့်ပြန်ရလတ္တံ့။</p>
၁၂။	<p>وَيَوْمَ تَقُومُ السَّاعَةُ يُبْلِسُ الْمُجْرِمُونَ ﴿١٢﴾</p> <p>အချိန်နာရီ ရပ်တည်ရမည့် နေ့ကာလ၌ ရာဇဝတ်ကောင်တို့သည် တွေဝေနေကြလတ္တံ့။<sup>*</sup></p>
၁၃။	<p>وَلَمْ يَكُن لَّهُمْ مِّنْ شُرَكَائِهِمْ شُفَعَاءَ وَكَانُوا بِشُرَكَائِهِمْ كَافِرِينَ ﴿١٣﴾</p> <p>သူတို့ ရောပြွန်းကိုးကွယ်ခဲ့ သူများမှ- သူတို့အတွက် အမျှဝေပေးနိုင်သူ မရှိချေ။ သူတို့သည် သူတို့၏ ရောပြွန်းကိုးကွယ်ခဲ့ရာများဖြင့် ဖုံးကွယ်သူများ ဖြစ်ကြ၏။</p>
၁၄။	<p>وَيَوْمَ تَقُومُ السَّاعَةُ يُنْفَخُونَ ﴿١٤﴾</p> <p>အချိန်နာရီ ရပ်တည်ရမည့် နေ့ကာလ၊ ထိုနေ့ကာလ၌ သူတို့အား ခွဲခြားပစ်လတ္တံ့။</p>
၁၅။	<p>فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَهُمْ فِي رَوْضَةٍ يُحْبَرُونَ ﴿١٥﴾</p> <p>ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူများမှာမူ၊ သူတို့သည် စိမ်းလန်းစိုပြေသည့် ဓမ္မပီတိရှိစေလတ္တံ့။<sup>၈၁၃</sup></p>

(၈၁၃) ရောင်သွာတင် ယုတ်ဘုရား၏ ကို ဆရာတော်ကြီးများက နိဗ္ဗာန်ဘုံ၌ ပျော်ရွှင်စွာ ခံစားစေမည် ဟု ပြန်ဆိုကြပေသည်။ ဤစကားစုမှ ရောင်သွာတင် ဆိုသည်မှာ စိမ်းလန်းစိုပြေသော မြက်ခင်း၊ ရှုမာဘွယ်ကောင်းသော နေရာဟု ဖြစ်သည့်အပြင် ၄၂:၂၂ ၌ ရောင်းသွာတိ ဂျန္တဝိ စိမ်းလန်းစိုပြေသည့် နိဗ္ဗာန်ဘုံ ဟု တွဲသုံးထားခြင်းကြောင့်၊ ဆရာတော်ကြီးများက ဤစကားလုံးကို နိဗ္ဗာန်ဟု တင်စားခြင်း ဖြစ်နိုင်ဘွယ်ရှိပေသည်။ ထို့အပြင် ယုတ်ဘုရား ဆိုသော စကားလုံးမှာ ဘာသာရေးပညာအား တတ်မြောက်သော ဓမ္မစရိယများ ဟု အနက်ကိုပေးသည့် အဟိဘာရ နှင့် ရင်းမြစ်တစ်ခုတည်း ဟာဘရ (၅:၄၄၊ ၆:၃၊ ၉:၃၁၊ ၃၄) မှ ဆင့်ပွားခြင်း ဖြစ်၍ ဤစကားလုံး ယုတ်ဘုရား ဆိုသည်မှာ တရားဓမ္မအား လိုက်နာမှု အကျိုးကျေးဇူးကြောင့် ခံစားရသော ပျော်ရွှင်မှု ပီတိကို ဆိုလိုခြင်း ဖြစ်ပေသည်။ ထိုကြောင့် ဤဘာသာပြန်တွင် စိမ်းလန်းစိုပြေမှု၌ ဓမ္မပီတိရစေ

၁၆။	<p>وَأَمَّا الَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ فَأُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ ﴿١٦﴾</p> <p>ဖိုးကွယ်၍ ငါအရှင်၏ သုတ်ဒေသနာများနှင့် နောင်ဘဝအား ဆုံတွေ့ရမည်ကို ငြင်းဆန်သောသူ ထိုသူတို့ အတွက်မူ ဝင်တွင်းသို့ ဆင့်ခေါ်ခံသူများ ဖြစ်ရလတ္တံ့။</p>
၁၇။	<p>فَسُبْحَانَ اللَّهِ حِينَ تُمْسُونَ وَحِينَ تُصْبِحُونَ ﴿١٧﴾</p> <p>သို့ဖြစ်၍ ဆည်းဆာချိန်၊ အာရုဏ်ဦးချိန်များ၌ ပရမတ်ဘုရားရှင်အား ဦးထိပ်ထားလော့။</p>
၁၈။	<p>وَلَهُ الْحَمْدُ فِي السَّمَاوَاتِ وَالْأَرْضِ وَعَشِيًّا وَحِينَ تُظْهِرُونَ ﴿١٨﴾</p> <p>မိုးများနှင့် မြေအတွင်း၊ မွန်းတည့် နှင့် ညဦးချိန်၌- ရည်သည်စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။</p>
၁၉။	<p>يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَيُحْيِي الْأَرْضَ بَعْدَ مَوْتِهَا وَكَذَٰلِكَ تُخْرَجُونَ ﴿١٩﴾</p> <p>အရှင်သည် သက်မွဲမှ သက်ရှိကို ထွက်လာစေမည်၊ သက်ရှိမှ သက်မွဲကို ထွက်လာစေမည်၊ မြေကမ္ဘာအား သေပြီး သည်နောက် ရှင်ပြန်ထွက်လာစေမည်၊ ဤနည်းဖြင့် ရှင်ပြန်ထွက်လာခြင်းများကို ဖြစ်စေ၏။</p>
၂၀။	<p>وَمِنْ آيَاتِهِ أَنْ خَلَقَكُمْ مِنْ تُرَابٍ ثُمَّ إِذَا أَنْتُمْ بَشَرٌ تَنْتَشِرُونَ ﴿٢٠﴾</p> <p>အရှင်၏ သက်သေလက္ခဏာများအနက်၊ သင်တို့အား မြေမှုန့်မှ ဖြစ်တည်စေခြင်း ဖြစ်၏။ တဖန် သင်တို့အား ရှင်သန် နိုးကြွနေသည့် လူပုဂ္ဂိုလ်များ ဖြစ်စေပြီ။</p>
၂၁။	<p>وَمِنْ آيَاتِهِ أَنْ خَلَقَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا لِتَسْكُنُوا إِلَيْهَا وَجَعَلَ بَيْنَكُمْ مَوَدَّةً وَرَحْمَةً إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ ﴿٢١﴾</p> <p>အရှင်၏ သက်သေလက္ခဏာများအနက်၊ သင်တို့၏ စရိုက်တူများမှ သင်တို့၏ အိမ်ထောင်ဘက်များကို ဖြစ်တည်စေ၏။ ထိုနေရာများ၌ အခြေချတို့ရာ ဖြစ်၏။ သင်တို့ချင်းကြား လိုလားခြင်း ကရုဏာသက်ခြင်းများကို စီစဉ်ပေး၏။ စဉ်းစား သုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။</p>
၂၂။	<p>وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافُ أَلْسِنَتِكُمْ وَأَلْوَانِكُمْ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّلْعَالَمِينَ ﴿٢٢﴾</p> <p>အရှင်၏ သက်သေလက္ခဏာများအနက်၊ မိုးများနှင့် မြေကို ဖြစ်တည်စေခြင်း၊ ဘာသာစကား အသားရောင်များ ကွဲပြားစေခြင်း ဖြစ်၏။ ဧကန်ပင် ဤ၌ ပညာရှင်များ အဘို့ သက်သေလက္ခဏာရပ် ရှိနေ၏။</p>
၂၃။	<p>وَمِنْ آيَاتِهِ مَنَامُكُمْ بِاللَّيْلِ وَالنَّهَارِ وَابْتِغَاؤُكُمْ مِنْ فَضْلِهِ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَسْمَعُونَ ﴿٢٣﴾</p> <p>အရှင်၏ သက်သေလက္ခဏာများအနက်၊ နေ့နှင့် ညတို့တွင် သင်တို့အား အိပ်စက်နားစေ၍၊ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေစေခြင်း ဖြစ်၏။ ဧကန်ပင် ကြားနာနိုင်သော လူမျိုးအတွက် သက်သေလက္ခဏာရပ် ရှိနေ၏။</p>
၂၄။	<p>وَمِنْ آيَاتِهِ يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنزِلُ مِنَ السَّمَاءِ مَاءً فَيُحْيِي بِهِ الْأَرْضَ بَعْدَ مَوْتِهَا إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ ﴿٢٤﴾</p> <p>သင်တို့အား ပြသသည့် ထိတ်လန့်ဘွယ်၊ မျှော်ကိုးဘွယ် လျှပ်ရောင်များသည် အရှင်၏ နိမိတ်လက္ခဏာများအနက်မှ ဖြစ်၏။* ကောင်းကင်ယံမှ ရေကို သွန်းချစေ၍ မြေကို သေပြီးနောက် ရှင်ပြန်စေ၏။ အတွေးအခေါ်ရှိသော လူမျိုး အတွက် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။</p>

လတ္တံ့။ ဟု တိုက်ရိုက်ပြန်ဆိုခြင်း ဖြစ်ပေသည်။ အစ္စလာမ် သာသနာတွင် ကျင့်ဆောင်မှုမှန်သမျှသည် သေပြီးသည်၏ နောက်တွင်မှ ခံစားရမည်ဟု မဆိုလိုပေ။

၂၅။	<p>وَمِنْ آيَاتِهِ أَنْ تَقُومَ السَّمَاءُ وَالْأَرْضُ بِأَمْرِهِ ثُمَّ إِذَا دَعَاكُمْ دَعْوَةً مِّنَ الْأَرْضِ إِذَا أَنْتُمْ تَخْرُجُونَ ﴿٢٥﴾</p> <p>အရှင်၏ နိမိတ်လက္ခဏာများအနက်၊ အရှင်၏ ညွှန်ကြားချက်ဖြင့် ကောင်းကင်ယံနှင့် မြေကမ္ဘာသည် ရပ်တည်ရလတ္တံ့၊ ထို့နောက် သင်တို့အား မြေကမ္ဘာမှ ခေါ်ခြင်းဖြင့် ခေါ်သောအခါ၊ သင်တို့သည် ထွက်လာကြကုန်၏။</p>
၂၆။	<p>وَلَهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ كُلٌّ لَهُ قَانِتُونَ ﴿٢٦﴾</p> <p>မိုးများနှင့် မြေကမ္ဘာတွင်း ရှိသူတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ကိုယ်စီကိုယ်ငှ အရှင့်အား ရိုက်ချိုး နာခံနေရ၏။</p>
၂၇။	<p>وَهُوَ الَّذِي يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَهُوَ أَهْوَنُ عَلَيْهِ وَلَهُ الْمَثَلُ الْأَعْلَىٰ فِي السَّمَاوَاتِ وَالْأَرْضِ وَهُوَ الْعَزِيزُ الْحَكِيمُ ﴿٢٧﴾</p> <p>ထို အရှင်သည် ဖြစ်တည်ခြင်းကို စတင်၏။ တဖန် ဆက်ဖြစ်နေစေ၏။ ယင်းမှာ အရှင့်အတို့ လွယ်ကူလွန်း၏။ မိုးများနှင့် မြေအတွက် ပမာဆောင်မှုသည် အထွင်အထိပ်ဖြစ်တော်မူသော အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>
၂၈။	<p>ضَرَبَ لَكُمْ مَثَلًا مِّنْ أَنْفُسِكُمْ هَلْ لَكُمْ مِّنْ مَّا مَلَكَتْ أَيْمَانُكُمْ مِّنْ شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنْتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنْفُسَكُمْ كَذَلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ ﴿٢٨﴾</p> <p>အရှင်သည် သင်တို့အတွက် သင်တို့၏ဥဉ္ဇရီစရိုက်များမှ ပမာတစ်ခု ဥပမာပေးသည်မှာ၊ သင်တို့အား ငါ ရိက္ခာပေးရာမှ သင်တို့နှင့် သင်တို့၏လက်အောက် ဩဇာခံများသည် သင်တို့ချင်း တန်းတူ ဖြစ်စေခြင်းငှာ ဂုဏ်တူဘက်စပ် ရှိသလော၊ သင်တို့၏ စိတ်ဥဉ္ဇရီအတွက် စိုးရိမ်သကဲ့သို့ သူတို့အတွက် စိုးရိမ်ကြသလော၊ အတွေးအခေါ်ရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းဆုံးဖြတ်ပေးတော်မူ၏။</p>
၂၉။	<p>بَلِ اتَّبَعَ الَّذِينَ ظَلَمُوا أَهْوَاءَ هُمْ بِغَيْرِ عِلْمٍ فَمَنْ يَهْدِي مَنْ أَضَلَّ اللَّهُ وَمَا لَهُمْ مِّنْ نَّاصِرِينَ ﴿٢٩﴾</p> <p>အမှန်မှာ မိုက်ကြေးခွဲသော သူတို့သည် အသိပညာ မဲ့လျက် လိုဘနောက်သို့သာ လိုက်နေကြ၏။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအား မည်သူက လမ်းညွှန်နိုင်အံ့နည်း၊ သူတို့အတွက် ကူညီမည့်သူ မရှိချေ။</p>
၃၀။	<p>فَأَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا فِطْرَةَ اللَّهِ الَّتِي فَطَرَ النَّاسَ عَلَيْهَا لَا تَبْدِيلَ لِخَلْقِ اللَّهِ ذَٰلِكَ الدِّينُ الْقَيِّمُ وَكَانَ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ﴿٣٠﴾</p> <p>သာသနာရေး၌ သင်၏ မျက်မှောက်ပြုမှုကို တဖြောင့်တည်း ရပ်တည်လော့။ ပရမတ်ဘုရားရှင်သည် လူသားအား သန့်စင်သော မူလအစဖြင့် စတင်ပေး၏။ ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေခြင်း၌ အလွဲအပြောင်း မရှိ။ ဤသည် တည်တံ့ခိုင်မြဲသော သာသနာပေတည်း။ သို့သော် လူသား အများစုမှာ သိကြသည် မဟုတ်ချေ။</p>
၃၁။	<p>مُنِيبِينَ إِلَيْهِ وَاتَّقُوهُ وَأَقِيمُوا الصَّلَاةَ وَلَا تَكُونُوا مِنَ الْمُشْرِكِينَ ﴿٣١﴾</p> <p>ဤအတိုင်း အရှင်ထံသို့ ဘက်လှည့်လော့၊ အရှင့်အား စည်းစောင့်လော့၊ မေတ္တာဓိဋ္ဌာန်* မြဲကြလော့၊ ရောပြုန်းကိုးကွယ်သူတို့မှ မဖြစ်စေကြနှင့်။</p>
၃၂။	<p>مِنَ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ ﴿٣٢﴾</p> <p>သူတို့၏သာသနာအား ခွဲခြမ်း၍ ဝိုင်းများကို ဖြစ်လာစေသော သူတို့သည်၊ အင်အားစုတိုင်းက လက်ရှိအနေ၌ ဝမ်းသာနေကြ၏။<sup>၁၁၄</sup></p>

(၁၁၄) သာသနာတစ်ခု၏ ခေါင်းစဉ်ကို အလွဲသုံးစားလုပ်၍ ဝိုင်းများထူထောင် ပျော်ပါးနေခြင်းသည် ထိုသာသနာအား စော်ကားခြင်းသာ ဖြစ်ပေသည်။ အစ္စလာမ်သာသနာတွင်လည်း အလားတူပင်၊ ဤကိစ္စရပ်၌ ဝိုင်းဝိုင်း ခေါင်းဆောင်များမှာ အဓိက တာဝန်ရှိနေပေသည်။

၃၃။	<p>وَإِذَا مَسَّ النَّاسَ ضُرٌّ دَعَوْا رَبَّهُمْ مُنِيبِينَ إِلَيْهِ ثُمَّ إِذَا آذَاهُمْ مِنْهُ رَحْمَةً إِذَا فَرِيقٌ مِنْهُمْ بِرَبِّهِمْ يُشْرِكُونَ ﴿٣٣﴾</p> <p>သို့သော် ဘေးဥပဒ် ထိသက်သောအခါ လူသားတို့သည် သူတို့၏ ကံကြမ္မာရှင်သို့ ဘက်လှည့် ဆုတောင်းကြကုန်၏။ သို့သော် အရှင်ထံမှ ကရုဏာတော်အား မြည်းစမ်းရသည်နှင့် သူတို့မှ တစ်ဖွဲ့သည် သူတို့၏ ကံကြမ္မာရှင်နှင့် ရောပြွန်း ကိုးကွယ်ကြလေ၏။</p>
၃၄။	<p>لِيَكْفُرُوا بِمَا آتَيْنَاهُمْ فَتَمَتَّعُوا فَسَوْفَ تَعْلَمُونَ ﴿٣٤﴾</p> <p>ငါအရှင် ချီးမြှင့်ရာအား ဖုံးကွယ်ကြကုန်၏။ သို့ ပျက်ပါးနေစေလော့၊ မကြာမှီ သူတို့ သိကြရလတ္တံ့။</p>
၃၅။	<p>أَمْ أَنْزَلْنَا عَلَيْهِمْ سُلْطَانًا فَهُوَ يَتَكَلَّمُ بِمَا كَانُوا بِهِ يُشْرِكُونَ ﴿٣٥﴾</p> <p>သို့တည်းမဟုတ် အရှင်နှင့် ရောပြွန်းကိုးကွယ်မှု ရှိစေဘိရာ သူတို့အား အရှင်က ဗျာဒိတ်ပေး အခွင့်အာဏာ ချမှတ်ပေး ခဲ့သလော။</p>
၃၆။	<p>وَإِذَا أَذَقْنَا النَّاسَ رَحْمَةً فَرِحُوا بِهَا وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ ﴿٣٦﴾</p> <p>ငါသည် သူတို့အား ကရုဏာတော်ကို မြည်းစမ်းစေသောအခါ ထို၌ ဝမ်းမြောက်ကြကုန်၏။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် အကုသိုလ် တစ်စုံတစ်ရာ ထိခိုက်စေလျှင် သူတို့သည် စိတ်ပျက်ကြကုန်၏။</p>
၃၇။	<p>أَوَلَمْ يَرَوْا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ إِنَّ فِي ذَلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ ﴿٣٧﴾</p> <p>ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား ရိက္ခာတိုးပွားစေ၍၊ စည်းကြပ်မတ်တော်မူ၏။ သူတို့ မမြင်ကြသလော။ ကေနပ်ပင်ယုံကြည်သော လူမျိုးအတွက် ဤ၌ နိမိတ်လက္ခဏာရပ် ရှိနေ၏။</p>
၃၈။	<p>فَاتِ ذَا الْقُرْبَىٰ حَقَّهُ وَالْمِسْكِينَ وَابْنَ السَّبِيلِ ذَلِكَ خَيْرٌ لِلَّذِينَ يُرِيدُونَ وَجْهَ اللَّهِ وَأَوْلِيكَ هُمُ الْمُفْلِحُونَ ﴿٣٨﴾</p> <p>ထို့ကြောင့် သင်တို့သည် ဆွေမျိုးနီးစပ်များ၊ နှမ်းပါးသူများ၊ ခရီးသည်များအား မှန်ကန်စွာ ပေးကမ်းကြလော့၊ ဤသည် ပရမတ်ဘုရားရှင်၏ မျက်နှာပေးမှုအား လိုလားသော သူတို့အတွက် အကောင်းဆုံးဖြစ်၏။ ထိုသူတို့သည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။</p>
၃၉။	<p>وَمَا آتَيْتُمْ مِنْ رَبِّا لَيْرَبُو فِي أَمْوَالِ النَّاسِ فَلَا يَرَبُو عِنْدَ اللَّهِ وَمَا آتَيْتُمْ مِنْ زَكَاةٍ تُرِيدُونَ وَجْهَ اللَّهِ فَأُولَٰئِكَ هُمُ الْمُضْعِفُونَ ﴿٣٩﴾</p> <p>လူသားတို့၏ ဥစ္စာပစ္စည်းအတွင်း တိုးပွားရန်- ထပ်ပြန်တိုး* ပေးကမ်းခြင်းသည် ပရမတ်ဘုရားရှင်၏ ထံ၌ တိုးပွားမည် မဟုတ်ချေ။ ပရမတ်ဘုရားရှင်၏ ထံမှ မျက်နှာသာရမှုကို လိုလား၍ အခွန်ငွေဖြူ ပေးကမ်းခြင်း မရှိသောသူ၊ ထိုသူတို့သည် အားနည်းချိနဲ့ရမည်ပင်။</p>
၄၀။	<p>اللَّهُ الَّذِي خَلَقَكُمْ ثُمَّ رَزَقَكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ هَلْ مِنْ شُرَكَائِكُمْ مَنْ يَفْعَلُ مِنْ ذَلِكَ مِنْ شَيْءٍ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ ﴿٤٠﴾</p> <p>ပရမတ်ဘုရားရှင်သည် သင်တို့အား ဖြစ်တည်စေသော အရှင်ဖြစ်၏။ ထို့နောက် သင်တို့အား ရိက္ခာပေးတော်မူ၏။ ထို့နောက် သင်တို့အား သေစေတော်မူ၏။ ထို့နောက် သင်တို့အား ရှင်စေတော်မူ၏။ သင်တို့ ရောပြွန်းကိုးကွယ်သော အရာများသည် ထိုသို့ သင်တို့အား တစ်စုံတစ်ရာ ပြုလုပ်နိုင်သလော။ အရှင်သည် ဦးထိပ်ထားရာဖြစ်၏။ ရောပြွန်း ကိုးကွယ်ခံများထက် အထွဋ်အထိပ်ဖြစ်တော်မူ၏။</p>
၄၁။	<p>ظَهَرَ الْفَسَادُ فِي الْبَرِّ وَالْبَحْرِ بِمَا كَسَبَتْ أَيْدِي النَّاسِ لِيُذِيقَهُمْ بَعْضَ الَّذِي عَمِلُوا لَعَلَّهُمْ يَرْجِعُونَ ﴿٤١﴾</p> <p>လူသားတို့၏ ကျင့်ဆောင်ရာ လက်ချက်များကြောင့် မြေနှင့် ရေ၌ အဖျက်လုပ်ရပ်များ ပေါ်လွင်လာ၏။ သူတို့ ဦးလှည့်နိုင်အံ့မှာ သူတို့ ကျင့်ကြံခဲ့ရာများမှ အချို့ကို သူတို့အား မြည်းစမ်းစေပြီ။</p>

၄၂။	<p>قُلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلُ كَانَ أَكْثَرُهُمْ مُشْرِكِينَ ﴿٤٢﴾</p> <p>“ရှေ့အလျှင်က ရောပြွန်းကိုးကွယ်သူတို့မှ အများစုသည် နိဂုံး မည်သို့ ချုပ်ရသည်ကို မြေကန္တာ၌ သွားလာ၍ ကြည့်ကြ” ဟု ဟောကြားလော့။</p>
၄၃။	<p>فَأَقِمْ وَجْهَكَ لِلدِّينِ الْقَيِّمِ مِن قَبْلِ أَن يَأْتِيَ يَوْمٌ لَا مَرَدَّ لَهُ مِنَ اللَّهِ يَوْمَئِذٍ يُصَدِّعُونَ ﴿٤٣﴾</p> <p>သို့ဖြစ်၍ ပရမတ်ဘုရားရှင်၏ ထံတော်မှ လှည့်ပြေး၍ မရနိုင်သော နေ့ကို ပေးရောက်လာခြင်း မတိုင်မှီ၊ တည်တံ့ခိုင်မြဲသော သာသနာ အတွက် သင် မျက်မှောက်ပြု ရပ်တည်လော့။ ထိုနေ့ကာလ၌ သူတို့အား အက်ကွဲသွားစေလတ္တံ့။</p>
၄၄။	<p>مَن كَفَرَ فَعَلَيْهِ كُفْرُهُ وَمَنْ عَمِلَ صَالِحًا فَلِأَنفُسِهِمْ يَمْهَدُونَ ﴿٤٤﴾</p> <p>ဖုံးကွယ်သူသည် သူ့ကိုယ်သူ ဖုံးကွယ်ခြင်း ဖြစ်၏။ ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံသူသည် သူတို့၏ စရိုက်များအတွက် သာယာညိုမွှေညောင်းစေခြင်း ဖြစ်၏။</p>
၄၅။	<p>لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِن فَضْلِهِ إِنَّهُ لَا يُحِبُّ الْكَافِرِينَ ﴿٤٥﴾</p> <p>ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသော သူတို့အား အရှင်၏ သိက္ခာပေးခြင်းမှ အစားပေးတော်မူ၏။ အရှင်သည် ဖုံးကွယ်သူများကို နှစ်သက်ခြင်း မရှိချေ။</p>
၄၆။	<p>وَمِن آيَاتِهِ أَن يُرْسِلَ الرِّيَّاحَ مُبَشِّرَاتٍ وَلِيَذِيقَكُم مِّن رَّحْمَتِهِ وَلِتَجْرِيَ الْفُلُكُ بِأَمْرِهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلِعَلَّكُمْ تَشْكُرُونَ ﴿٤٦﴾</p> <p>အရှင်၏ နိမိတ်လက္ခဏာများမှာ၊ သတင်းကောင်းဆောင် လေများကို စေပို့ခြင်း ဖြစ်၏။ ယင်းမှာ သင်တို့သည် အရှင်၏ ကရုဏာတော်အား မြည်းစမ်းစေရန်၊ အရှင် ညွှန်ကြားချက်ဖြင့် သင်တို့များကို စီးပျောသွားလာစေရန်၊ ကျေးဇူး သိတတ်အံ့ငှာ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေရန်တို့ ဖြစ်၏။</p>
၄၇။	<p>وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُواهُمْ بِالْبَيِّنَاتِ فَانْتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ ﴿٤٧﴾</p> <p>ငါသည် သင့် ရှေ့အလျှင် သူများထံသို့ သူတို့၏ လူမျိုးဆီသို့ ဉာဏ်စဉ်ဆောင်များကို စေစားတော်မူ၏။ သူတို့သည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့၏။ သို့ဖြင့် ရာဇဝတ်မှုပြုသော သူများအား တန်ပြန်စေတော်မူ၏။ ယုံကြည်သူတို့ အား ကူညီစောင့်မရန်မှာ ငါ၏ အပေါ်၌ တာဝန်တစ်ရပ် ဖြစ်၏။</p>
၄၈။	<p>اللَّهُ الَّذِي يُرْسِلُ الرِّيَّاحَ فَتَنِّيهِمْ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسْفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ فَإِذَا أَصَابَ بِهِ مَن يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ ﴿٤٨﴾</p> <p>ပရမတ်ဘုရားရှင်၊ အရှင်သည် လေများကို စေစားတော်မူ၍၊ ၎င်းတို့အား မိုးတိမ်ကို ဖွတ်ထုတ်စေ၏။ ထို့နောက် ၎င်းတို့ကို ကောင်းကင်ယံ၌ မည်သို့မည်ပုံ စံချိန်ဖြင့် ဆန့်ထုတ်စေ၏။ ထို့နောက် အစိတ်စိတ် စီစဉ်တော်မူ၏။ သို့ဖြင့် သင်တို့ မြင်ရသော မိုးကို ၎င်းအတွင်းမှ ထွက်လာစေတော်မူ၏။ သို့ဖြင့် အရှင် အမှုတော်ဆောင်များမှ စံချိန်ပြည့်သူအတွက် ထိသက်စေသောအခါ သူတို့သည် သတင်းကောင်းရရှိသူများ ဖြစ်ကြ၏။<sup>၈၅</sup></p>

(၈၅) လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကပင် မိုးရွာခြင်း သဘောတရားကို ကျမ်းတော် အတိအကျ ဆိုထားပေသည်။ မိုးရွာသည် ဆိုခြင်းမှာ “ရေထုကို မြိုင်တက်စေခြင်းသည်” (ရေငွေ့ပျံစေသည်)။ ကောင်းကင်ယံတွင် လွင့်ပီး ကျယ်ဝန်းစေသည်။ (ဖြန့်ခင်းသည်)။ ထို့နောက် ထိုအငွေ့များသည် အစုလိုက် အစုလိုက် ဖြစ်လာသည်။ (အပိုင်းပိုင်းအစစ ဖြစ်စေသည်)။ ထိုစုစည်းကျစ်လစ်လာသော မိုးသားထုထဲမှ မိုးရေကို ထွက်လာစေသည်။ ဟု ကျမ်းတော်က သွန်သင်ခဲ့ပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကပင် ကျမ်းတော်သည် ဒဏ္ဍာရီလာ ပုံပြင်များဖြစ်သည့် သိကြားမင်းကြီးက လက်ဆေးခြင်း၊ စသည့် ယုတ္တိမဲ့ အတွေးအခေါ်များကို ပါယ်ဖျက်ထားပါသော်လည်း ကျမ်းတော်အား ပစ်ပယ်ထားမိသော လူမျိုးများမှာ သိပ္ပံဆရာတို့က ဖော်ပြပေးသော လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကမှ တွေ့ရှိသည့် တွေ့ရှိချက်များကိုသာ လိုက်နာရပေတော့သည်။ တနည်းအားဖြင့် မိမိတို့၏ မိရိုး

၄၉။	<p>وَإِنْ كَانُوا مِنْ قَبْلُ أَنْ يُنَزَّلَ عَلَيْهِمْ مِّن قَبْلِهِ لَمُبْلِسِينَ ﴿٤٩﴾</p> <p>ကေနပ်င် ဤရှေ့အလျှင် သူတို့၏ အဖြစ်မှာ၊ သူတို့အပေါ်သို့ ၎င်းကို ချမှတ်ပေးခြင်း မတိုင်မှီ- တွေဝေနေရလတ္တံ့။</p>
၅၀။	<p>فَأَنْظُرْ إِلَى آثَارِ رَحْمَتِ اللَّهِ كَيْفَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا إِنَّ ذَلِكَ لَمُحْيِي الْمَوْتَى وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿٥٠﴾</p> <p>မြေကမ္ဘာအား သေနေပြီးနောက် မည်သို့ ပြန်ရှင်စေသည် ဟူသည် ပရမတ်ဘုရားရှင်၏ ကရုဏာ စဉ်ဆက်ကို ကြည့်ကြလော့၊ ကေနပ်င် ဤသည်မှာ သေနေခြင်းကို ပြန်ရှင်စေခြင်း ဖြစ်၏။ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။</p>
၅၁။	<p>وَلَئِنْ أَرْسَلْنَا رِيحًا فَرَأَوْهُ مُصْفَرًّا لَّظَلُّوا مِنْ بَعْدِهِ يَكْفُرُونَ ﴿٥١﴾</p> <p>ငါသည် လေကို စေစားတော်မူ၍ ၎င်းသည် ဝါဝင်းလာသည်ကို မြင်ပါလျက်၊ သည့်နောက်တိုင် သူတို့သည် ဖုံးကွယ်မှောင်ချသူများထဲမှ ကုပ်တွယ်နေသေး၏။</p>
၅၂။	<p>فَإِنَّكَ لَا تَسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ ﴿٥٢﴾</p> <p>ကေနပ်င် သင်သည် သေနေသူများကို မကြားစေနိုင်၊ နောက်သို့ လှည့်သော အပင်းများကိုလည်း ကြားအောင် မဖိတ်ခေါ်နိုင်ချေ။</p>
၅၃။	<p>وَمَا أَنْتَ بِهَادِي الْعُنْيَىٰ عَنْ صَلَاتِهِمْ إِنَّ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ ﴿٥٣﴾</p> <p>အသင်သည် အကန်းများကိုလည်း သူတို့ လမ်းလွဲနေစဉ် လမ်းမညွှန်နိုင်ချေ။ ငါ၏ သုတ်ဒေသနာများကို ယုံကြည်သူ၊ ထိုငြိမ်းချမ်းရေးဝိဒီများကိုသာ ကြားနာအောင်လုပ်ဆောင်နိုင်၏။</p>
၅၄။	<p>اللَّهُ الَّذِي خَلَقَكُمْ مِّن ضَعْفٍ ثُمَّ جَعَلَ مِن بَعْدِ ضَعْفٍ قُوَّةً ثُمَّ جَعَلَ مِّن بَعْدِ قُوَّةٍ ضَعْفًا وَشَيْبَةً يَخْلُقُ مَا يَشَاءُ وَهُوَ الْعَلِيمُ الْقَدِيرُ ﴿٥٤﴾</p> <p>ပရမတ်ဘုရားရှင်၊ အရှင်သည် သင်တို့အား အားချိနဲ့သောအဖြစ်မှ ဖြစ်တည်စေ၏။ အားချိနဲ့ပြီးနောက် အစွမ်းရှိရန် စီစဉ်ပေး၏။ တဖန် အစွမ်းရှိပြီးနောက် ဆံဖြူ ချိနဲ့ရန် စီစဉ်၏။ အရှင်သည် စံချိန်ပြည့်ရာကို ဖြစ်တည်စေ၏။ အရှင်သည်ကား သိနေသောအရှင်၊ စည်းချိန်ချမှတ်သော အရှင် ဖြစ်တော်မူ၏။</p>
၅၅။	<p>وَيَوْمَ تَقُومُ السَّاعَةُ يُقْسِمُ الْمُجْرِمُونَ مَا لَبِثُوا غَيْرَ سَاعَةٍ كَذَلِكَ كَانُوا يُؤْفَكُونَ ﴿٥٥﴾</p> <p>အချိန်နာရီ ရပ်တည်ရမည့် နေ့ကာလ၌၊ ရာဇဝတ်ကောင်များက သူတို့သည် တစ်နာရီမျှပင် မနေခဲ့ကြောင်း တိုင်တည်ကြလတ္တံ့။ ယင်းသို့ သူတို့သည် လှည့်စားခံနေရမြဲဖြစ်၏။</p>
၅၆။	<p>وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَالْإِيمَانَ لَقَدْ لَبِثْنَا فِي كِتَابِ اللَّهِ إِلَىٰ يَوْمِ الْبَعْثِ فَهَذَا يَوْمُ الْبَعْثِ وَلَكِنَّكُمْ كُنْتُمْ لَا تَعْلَمُونَ ﴿٥٦﴾</p> <p>ပညာဂုဏ်နှင့် ယုံကြည်ခြင်း ချီးမြှင့်ခံရသော သူများက “သင်တို့သည် ပရမတ်ဘုရားရှင် ပြဌာန်းသည့်အတိုင်း နိုးထခြင်း နေ့တိုင် နေခဲ့ရ၏။ ဤသည် နိုးထခြင်း နေ့ပင်တည်း၊ သို့သော် သင်တို့ သိကြသည် မဟုတ်ချေ။”ဟု ဆိုကြ၏။</p>
၅၇။	<p>فَيَوْمَئِذٍ لَا يَنْفَعُ الَّذِينَ ظَلَمُوا مَعذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ ﴿٥٧﴾</p> <p>ဤနေ့၌ မိုက်ကြေးခွဲသောသူတို့၏ တောင်းပန်မှုသည် အကျိုးမထူး၊ အယူခံခွင့်ရှိသူများလည်း မဟုတ်ချေ။</p>

၁။ ယလာ ဆရာတော်ကြီးများထက် သိပ္ပံဆရာကြီးများကို ဦးချလိုက်ခြင်း ဖြစ်ပေတော့သည်။ မိမိတို့ကိုးကွယ်ယုံကြည်သော သာသနာများကို အားနာဘွယ်ကောင်းပေစွ။ အာရပ်များသည်လည်း ဤသုတ်ဒေသနာတော်အား အသိမပေးမှီက ရှေးရိုးစွဲများ အတိုင်းသာ ဖြစ်ခဲ့ရပေသည်။ (၃၀:၄၉)။

၅၈။	<p>وَلَقَدْ صَرَبْنَا لِلنَّاسِ فِي هَذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ وَلَنْ نَجْتَنِبَهُمْ بِآيَةٍ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ أَنْتُمْ إِلَّا مُبْطِلُونَ ﴿٥٨﴾</p> <p>ငါသည် ဤကုရ်အာန်ကျမ်း၌ လူသားတို့အတွက် ပမာ ကိုယ်စီ ဥပမာပေးပြီ။ သူတို့ထံသို့ သက်သေလက္ခဏာရပ်ဖြင့် ရောက်လာသော်လည်း ဖုံးကွယ်သော သူတို့က “သင်တို့သည် မိစ္ဆာဒိဋ္ဌိများသာ ဖြစ်၏”ဟု ဆိုလတ္တံ့။</p>
၅၉။	<p>كَذَلِكَ يَطْبَعُ اللَّهُ عَلَى قُلُوبِ الَّذِينَ لَا يَعْلَمُونَ ﴿٥٩﴾</p> <p>ဤသို့ ပရမတ်ဘုရားရှင်သည် အသိ မရှိသော သူများ၏ နှလုံးသားများကို တံဆိပ်ထုထားလေပြီ။</p>
၆၀။	<p>فَاصْبِرْ إِنَّ وَعْدَ اللَّهِ حَقٌّ وَلَا يَسْتَخِفَّنَّكَ الَّذِينَ لَا يُوقِنُونَ ﴿٦٠﴾</p> <p>သို့ဖြစ်၍၊ သည်းခံပါရမိကြီးလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် ပရမတ္ထသစ္စာဖြစ်၏။ ဒိဋ္ဌမယုံကြည်သောသူ အဖြစ်ဖြင့် သင့်အား ဝေပျက်ပျက် မဖြစ်စေနှင့်။</p>